

အကျိုး	ထိခိုက်မှု	ဖွဲ့စည်းမှု	အခြေခံ	အကျိုး	ဖွဲ့စည်းမှု	အခြေခံ	6
-နှစ်သက်	လမ်းနှစ်သက်	-မှတ်တမ်းကျမ်းသစ်	-နှစ်သက်-၏ဖွဲ့စည်းမှု	သွားသစ်	ဆင်းရဲသစ်	ကောင်း-	
H1931	H1870	H6141	H8537	H1980	H7326		

: ဘာသာ
ချမ်းသာ
[H6223](#)

မမှန်သောအမှုကို ပြောဆိုသည် ငွေရတတ် သစ်လည်း၊ ဖွဲ့စည်းမှုလမ်းသို့ လိုက်သစ် ဆင်းရဲ သားသည် သာ၍မပြန်။

ထိခိုက်မှု	အစားအသောက်	အစားအသောက်	အစားအသောက်	အစားအသောက်	အစားအသောက်	7
အစားအသောက်	-သစ်လည်းပေါင်းသင်းသူ	နားလည်သစ်	သား	ပညတ်တရား	စောင့်ရှောက်သူ	
		H0995		H8451	H5341	

: ဘာသာ
သူ-၏အဘ
[H0001](#)

ထိခိုက်မှု
ရှက်ရွံစေ
[H3637](#)

တရားကိုစောင့်သောသူသည် ပညာရှိသစ် သားဖြစ်၏။ စားကျွေးသောသူတို့နှင့် ပေါင်းဘတ်သစ်သူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။

ထိခိုက်မှု	အစားအသောက်	အစားအသောက်	အစားအသောက်	အစားအသောက်	အစားအသောက်	8
ဆင်းရဲသားများ	-သို့သနားသူ	(-နှင့်မပြန်စွန်းခြင်း)	[(-နှင့်မပြန်စွန်းခြင်း)]	-နှစ်သက်အတိုး	သူ-၏ဥစ္စာ	
H1800		H8636	H8636	H5392	H1952	

: ဘာသာ
စုဆောင်း
[H6908](#)

အတိုးစား၍ မတရားသစ် အမတ်အားဖွင့် ဥစ္စာကို ဆည်းပူးသစ်သူသည် ဆင်းရဲသားတို့ကို သနား သစ်သူအဘို့သာ ဆည်းပူးတတ်၏။

: ကျွမ်းကျင်	ထိခိုက်မှု	-စု	အကျိုး	ဖွဲ့စည်းမှု	အကျိုး	အကျိုး	9
ရွှေရူပငွေ	သူ-၏ဆုတောင်းခြင်း	လည်း-	ပညတ်တရား	-မှန်းထင်ခြင်း	သူ-၏နား	ဖယ်ရှားသူ	
H8441	H8605	H1571	H8451	H8085	H0241	H5493	

တရားမမှန်၊ လွဲသွားသစ်သူသည် ဆုတောင်း သစ်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။

လှူဒါန်း	အကျိုး	အကျိုး	အကျိုး	အကျိုး	အကျိုး	10
ကျ	သူ-	-နှစ်သက်-၏တွင်း	မကောင်းသစ်	-နှစ်သက်	ဖွဲ့စည်းမှု	
H5307	H1931	H7816		H1870	H3477	

: ဘာသာ
ကောင်းသစ်

-လှူဒါန်း
အမွေခံ-
[H5157](#)

ထိခိုက်မှု
-သစ်လည်းစုံလင်သစ်သူများ
[H8549](#)

ဖွဲ့စည်းမှုသစ်သူကို လမ်းလွဲ၍၊ မကောင်း သစ် လမ်းထဲသို့ သွေးဆောင်သစ်သူသည် မိမိတူးသစ် တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘာဝဖွဲ့စည်းမှု မူကား၊ ကောင်းသစ်အရာတို့ကို အမွေခံရလိမ့်မည်။

: ဘာသာ	အကျိုး	အကျိုး	အကျိုး	အကျိုး	အကျိုး	11
စစ်ဆေး-သူကို	နားလည်သစ်	-သစ်လည်းဆင်းရဲသစ်-သူ	ချမ်းသာ	လူ	-နှစ်သက်-၏မျက်စိများ	
H2713	H0995	H1800	H6223	H0376	H2450	

ငွေရတတ်သစ်သူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ်ကောင်းသစ် ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကပြန်တတ်၏။

[ဝါယံပျံ](#) [ဝါကုဒါ](#) [ဘုန်းအသရေ](#) [ကဉ္စာ](#) [ဖမြင့်မတ်သေသူများ](#) [ပုံဝမ်းမမြောက်ခြင်း](#) 12
[မတရားသေသူများ](#) [-သစ်လည်း-၌ထကကြ](#) [H7563](#) [H8597](#) [H6662](#) [H5970](#)

: [ဝါကုဒါ](#) [ပျံ](#)
[လူ](#) [ရာဖွေခံရ](#)
[H0120](#) [H2664](#)

| ဖမြင့်မတ်သေသူတို့သည် ဝမ်းမမြောက်သော အခါ ဘုန်းကဉ္စာတတ်၏။ မတရားသေသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နုတ်တတ်ကြ၏။

[ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#) [ကဉ္စာ](#) [မ-](#) [ပျံ](#) [ကဉ္စာ](#) 13
[သနားခြင်းခံရ](#) [-နှင့်စွန့်ပစ်သူ](#) [-သစ်လည်းဝန်ခံသူ](#) [အောင်မြင်](#) [မ-](#) [သူ-၏လွန်ကျူးခြင်းများ](#) [ဖုံးကွယ်သူ](#)
[H7355](#) [H3034](#) [H3808](#) [H6588](#) [H3680](#)

| မိမိအပစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပစ်ကို ဘယ်ပြန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။

[ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#) [ကဉ္စာ](#) [မ-](#) [ပျံ](#) [ကဉ္စာ](#) [ဝါကုဒါ](#) 14
[-၌အနုတရား](#) [ကျ](#) [သူ-၏လုံး](#) [-သစ်လည်းမကမြေစသော](#) [အမကြ](#) [ကမြောက်ရုံသော](#) [လူ](#) [မငင်လာရုံ](#)
[H5307](#) [H7185](#) [H8548](#) [H6342](#) [H0120](#) [H0835](#)

| အစဉ်မပြတ် ကမြောက်ရုံသောသူသည် မငင်လာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။

[ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#) [ကဉ္စာ](#) [မ-](#) [ပျံ](#) [ကဉ္စာ](#) [ဝါကုဒါ](#) 15
[ဆင်းရဲ](#) [လူများ-](#) [-ထိုအပေါ်](#) [မတရားသော](#) [အုပ်စိုးသူ](#) [လှည့်လည်သော](#) [-နှင့်ဝက်ဝံ](#) [ဟောက်သော](#) [ခဏ်းသေ-](#)
[H1800](#) [H563](#) [H4910](#) [H8264](#) [H1677](#) [H5098](#)

| ဆင်းရဲသားတို့ကို အုပ်စိုးသော အမေမင်းသည် ဟောက်သောခဏ်းသေ၊ လှည့်လည်သောဝံနှင့်တူ၏။

[ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#) [ကဉ္စာ](#) [မ-](#) [ပျံ](#) [ကဉ္စာ](#) [ဝါကုဒါ](#) 16
[\(မုန်းတီးသူ\)](#) [\[မုန်းတီးသူ\]](#) [ညှဉ်းပန်းခြင်းများ](#) [-နှင့်များပြားသော](#) [နားလည်မှု](#) [ချိတ်သော](#) [အုပ်ချုပ်သူ](#)
[H8130](#) [H8130](#) [H4642](#) [H8394](#) [H2638](#) [H5057](#)

- [ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#)
[နုရက်များ](#) [ရှည်ကြ](#) [အမတ်ထုတ်ခြင်း](#)
[H3117](#) [H0748](#) [H1215](#)

| ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။

[ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#) [ကဉ္စာ](#) [မ-](#) [ပျံ](#) [ကဉ္စာ](#) [ဝါကုဒါ](#) 17
[ကူညီကြ](#) [-မ](#) [ထွက်ပခြင်း](#) [တွင်း](#) [-သို့](#) [စိတ်ဝိညာဉ်](#) [-၌သွေး-](#) [ဝန်ထုပ်ဝန်ပိုးတင်ထားသော](#) [လူ](#)
[H8551](#) [H0408](#) [H5127](#) [H5704](#) [H5315](#) [H1818](#) [H6231](#) [H0120](#)

: [ဝါကုဒါ](#)
[သူကို](#)

| လူအသက်ကို ညှဉ်းဆဲသောသူသည် သင့်ချိုင်း တွင်းသို့ ပြေးပါလစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။

[ဝါကုဒါ](#) [ပျံ](#) [ကဉ္စာ](#) [ကဉ္စာ](#) [မ-](#) [ပျံ](#) [ကဉ္စာ](#) [ဝါကုဒါ](#) 18
[-၌တစ်ခု](#) [ကျ](#) [လမ်းနှစ်သွယ်](#) [-သစ်လည်းကောက်ကျစ်သော](#) [ကယ်တင်ခြင်းခံရ](#) [စုံလင်သော](#) [သွားသော](#)
[H0259](#) [H5307](#) [H1870](#) [H6140](#) [H3467](#) [H8549](#) [H1980](#)

| ဖမြင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။

:שיׁוּ -עֲשׂוּ דִּקְוָה רַחֲמָנִי דַּקְלָה -עֲשׂוּ וְהִתְרַחֵץ רַבֵּעַ 19
 ဆင်းရဲခြင်း ဝပဋြော်- အချည်းနီးခြင်းများ -သော်လည်းလိုက်စားသူ မုန့် ဝပဋြော်- သူ-၏မမြ စိုက်ပျိုးသူ
[H7646](#) [H7386](#) [H7291](#) [H3899](#) [H7646](#) [H0127](#) [H5647](#)

လယ်လုပ်သောသူသည် ဝစ္စစားရ၏။ အချည်း နီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။

אַל רִשְׁמִי יִשְׂרָאֵל תִּבְרָכָה -בַּר תִּנְנוּמָה שִׂיחַ 20
 မ- -သို့ချမ်းသာ -သော်လည်းအလျင်စလိုသော ကောင်းကျိုးမြင့်ဂလာများ များပဋြော်- သစ္စာရှိသော လူ
[H3808](#) [H6238](#) [H0213](#) [H1293](#) [H3808](#) [H0530](#) [H0376](#)
 :הַקָּדוֹשׁ
 אֲבֹרְחָנָה
[H5352](#)

သစ္စာစောင့်သောသူသည် ကောင်းကျိုးမြင့်ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရေတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပဋြ်နှင့်မလွတ်ရ။

:רַבָּה -עֲשׂוּ דַּקְלָה -תֵּב -לַעֲוֹ בִּטּוּ -אֶל דִּבְרֵי -רַבָּה 21
 လူ ပဋြ်မှားတတ်- မုန့် တစ်ခု- -နှင့်-ထိုအတွက်- ကောင်း မ- လိုက်ခြင်း မျက်နှာ-
[H1397](#) [H6586](#) [H3899](#) [H3808](#) [H6440](#)

လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖုံကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။

רַבָּה -בִּי עֲדָה -אֶל יִשְׂרָאֵל עָרָה שִׂיחַ יִתְרָה לְהַבְרִיחַ 22
 ချိုတွဲခြင်း အကခြင်းမူကား- သိ -နှင့်မ- မျက်စိ မကောင်းသော လူ -သို့ဥစ္စာ လောဘကျိုးသော
[H2639](#) [H3045](#) [H3808](#) [H0376](#) [H1952](#) [H0926](#)
 :וְהָאֵל
 דָּוִד
[H0935](#)

ငွေရေတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။

:וְשִׁבְלָה קִלְקַלְמָה אֲמָר הָ יִתְרָה דָּבָר קִיָּה 23
 လျှာ -မှချောမွေ့စေသူ တွေ ကျေးဇူး နောက်၌ လူ ဆုံးမသူ
[H3956](#) [H4672](#) [H2580](#) [H0120](#) [H3198](#)

ချောမွေ့သောစကားကို ပြုသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပဋြ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။

שִׂיחַ אֶה רַבָּה עֲשׂוּ -יִ רַחֲמָנִי וְהִ יִ וְהִ 24
 -သို့လူ သူ အဖော် လွန်ကျူးခြင်း မရှိ- -နှင့်ပြုသူ -နှင့်သူ-၏အမိ သူ-၏အဘ လူယူသူ
[H0376](#) [H1931](#) [H2270](#) [H6588](#) [H0369](#) [H0559](#) [H0517](#) [H0001](#) [H1497](#)
 :תִּקְשָׁה
 אֲבֹרְחָנָה
[H7843](#)

အပဋြ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လူယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။

:וְשִׁבְלָה קִלְקַלְמָה -לַע קִלְקַלְמָה יִ קִ שִׂ -בַּ 25
 ကြွယ်ဝ ထာဝရဘုရား -ထိုအပေါ် -သော်လည်းယုံကြည်သူ ရန် နိုးဆွ စိတ်ဝိညာဉ် ကျယ်ပပြုသော-
[H1878](#) [H3068](#) [H0982](#) [H4066](#) [H1624](#) [H5315](#) [H7342](#)

စိတ်မငြိမ်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။

: ሕገገግ	አገገ	አገገገገ	ላገገገ	ላገገገ	አገገ	ላገገገ	አገገገገ	26
လွတ်မခြောက်	သူ	-၌ပညာ	-သစ်လည်းသွားသူ	မိုက်မသောသူ	သူ	-၌သူ-၏နှလုံး	ယုံကြည်သူ	
H4422	H1931	H2451	H1980	H3684	H1931		H0982	

မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။

ገገ	ላገገ	ላገገገ	ላገገገ	ላገገ	ላገገገ	ላገገገ	27
များပပြုံး-	သူ-၏မျက်စိများ	-သစ်လည်းဖွက်ထားသူ	ချိတ်ခင်း	မရှိ	-သို့ဆင်းရဲသောသူ	ပေးသူ	
		H5956	H4270	H0369	H7326	H5414	

: **ገገገገ**
ကျိန်ခင်းများ
[H3994](#)

ဆင်းရဲသားတို့အား စွန့်ကင်းသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခင်းကို ခံရလိမ့်မည်။

ገገገገ	ላገገ	ላገገገ	ላገገ	ላገገገ	ላገገገ	ላገገገ	28
ဖြောင့်မတ်သောသူများ	တိုးပွား	-သစ်လည်း-၌သူတို့ပျက်စီး	လူ	ပုန်းကွယ်	မတရားသောသူများ	-၌ထက်	
H6662		H0006	H0120	H5641	H7563		

မတရားသောသူတို့သည် ချီးမြှောက်ခင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နရောကြ၏။ ပျက်စီးခင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။